

မာတိကာ

စဉ်

စာမျက်နှာ

စာရေးသူ၏ အမှာစကား

၁။ ရင့်ကျက်မှုနဲ့ ဆင်ခြင်တုံတရား	၁၉။ ကျေနပ်နိုင်တဲ့ ဘဝဆိုတာ ဘာလဲ	၃၅
၂။ ကိုယ့်စတိုင်နဲ့ကိုယ် ရင့်ကျက်လာခြင်း	၂၀။ တစ်စုံတစ်ယောက်ရှိမှ ပျော်တတ်တဲ့အကျင့်	၄၂
၃။ တည်ငြိမ်ခြင်းဟာ ရင့်ကျက်လာတဲ့ သင်္ကေတ	၂၁။ ဘဝဆက်ရန် ရှိ၊ မရှိ	၄၅
၄။ မရှင်းပြချင်တော့ဘူး	၂၂။ မာယာတွေကြား ပိတ်မိနေသောအခါ	၄၈
၅။ ဘယ်သူနဲ့မှ နှိုင်းစရာမလို	၂၃။ ခွင့်လွှတ်၊ စွန့်လွှတ်	၅၁
၆။ ကိုယ့်ရင်ဘတ် ကိုယ်ပြန်ကြည့်ရင်	၂၄။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်	၅၄
၇။ ရင့်ကျက်လာလေလေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာလေလေပါပဲ	၂၅။ မရင့်ကျက်မှု	၅၇
၈။ လွှတ်ချလိုက်တယ်	၂၆။ သင့်ဦးနှောက်ကို အမှိုက်ပုံး မဖြစ်စေနဲ့	၅၈
၉။ ဂရုမစိုက်ဖြစ်တော့ဘူး	၂၇။ ကိုယ့်စိတ်က ကိုယ့်ဘဝပဲ	၆၀
၁၀။ မနာလိုစိတ်ကို ရင့်ကျက်မှုနဲ့ပယ်	၂၈။ ကိုယ့်စိတ်ကိုယ်သာ ကြည့်ပေးပါ	၆၂
၁၁။ စိတ်ကို Block လိုက်တယ်	၂၉။ ပြုံးပြ နှုတ်ဆက် ထွက်ခွာခွင့်ပေးလိုက်ပါ	၆၄
၁၂။ ကိုယ်ချင်းစာပါ	၃၀။ ကိုယ်ဟာ ကိုယ်ပဲလေ	၆၆
၁၃။ မှန်ရှေ့မှာ နေရာယူ	၃၁။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပြီလား	၆၈
၁၄။ ကျေးဇူးတင်လိုက်ပါ	၃၂။ နာကျင်ရမယ့် စကားလုံးတွေ မထားခဲ့ပါနဲ့	၇၀
၁၅။ ကိုယ့် Feeling နဲ့ကိုယ်	၃၃။ စိမ်းကားလိုက်တာပဲ ကောင်းပါတယ်	၇၃
၁၆။ ကျေနပ်နိုင်တဲ့ ဘဝဆိုတာ ဘာလဲ	၃၄။ စေတနာတွေရဲ့ ဝေးရာမှာ	၇၅
၁၇။ တစ်စုံတစ်ယောက်ရှိမှ ပျော်တတ်တဲ့အကျင့်	၃၅။ ကိုယ့်စိတ်နဲ့ ကိုယ်တည့်အောင်	၇၇
၁၈။ ဘဝဆက်ရန် ရှိ၊ မရှိ	၃၆။ ကျိန်စာသင့်နေပြီးသား	၇၉
	၃၇။ ယုံကြည်မှုဆိုတာ တန်ဖိုးပါ	၈၁
	၃၈။ စိတ်ညစ်စရာတွေ တွေးစရာမလို	၈၃
	၃၉။ တွေးမိလေတိုင်း မျက်ရည်ဝိုင်းရသူ	၈၅
	၄၀။ နေတတ်ရင် ကျေနပ်လာမှာပါ	၈၈
	၄၁။ Positive တွေးပါ	၉၀
	၄၂။ ကိုယ်ချင်းစာတရားကို နားလည်မိခြင်း	၉၂